



# CALHOUN COUNTY, MICHIGAN JOINT OPERATIONS CENTER



COVID-19 Unified Response

ချက်ချင်းထုတ်ပြန်ချက်  
မေလ ၁၁၊ အင်္ဂါနေ့၊ ၂၀၂၀

## Calhoun County ကယ်လ်ဟွန်းခရိုင် ပြည်သူ့ကျန်းမာရေးဌာနမှ မြို့နယ်တွင်းရှိ ဆေးရုံများနှင့်အတူ ကာကွယ်ဆေးထိုးခြင်း လုပ်ဆောင်မှုများ တိုးချဲ့ခြင်း

Bronson Battle Creek (ဘရွန်ဆင် ဘတ်တယ်ခရီးဆေးရုံ) နှင့်အတူ ပူးပေါင်း၍ Grace Health (ဂရေ့စ် ကျန်းမာရေး)၊ Oaklawn Hospital (အုပ်ခဲလော့ခ် ဆေးရုံ) နှင့် Calhoun County (ကယ်လ်ဟွန်းခရိုင်) ပြည်သူ့ကျန်းမာရေးဌာနများတွင် မြို့နယ်တွင်းနေထိုင်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ပိုမိုထပ်မံထိုးပေးနိုင်မည်ဖြစ်သည်။ ဝန်ထမ်းအင်အားနှင့် ပစ္စည်းဝန်ဆောင်မှုတို့ ပူးပေါင်းခြင်းဖြင့် အထက်ပါ အဖွဲ့အစည်းများအားလုံးသည် ကယ်လ်ဟွန်းခရိုင်၏ ကာကွယ်ဆေးထိုးပြီးစီးမှုအပေါ် များစွာ အကျိုးကျေးဇူးပြုနိုင်မည် ဖြစ်ပါသည်။

“ကာကွယ်ဆေးထိုးပေးနိုင်မယ့် ဆေးခန်းတွေနဲ့ တူတူလက်တွဲအလုပ်လုပ်ခြင်းက အခုထက်ပိုပြီး မြို့နယ်သူ မြို့နယ်သားတွေကို ကာကွယ်ဆေးထိုးနိုင်မယ့် အခြေအနေတွေ ပိုဖြစ်လာမယ်။ ပိုသင့်လျော်တဲ့ အချိန်တွေ သတ်မှတ်ပေးလာနိုင်မယ်။ ပိုပြီး အလုံးအရင်းနဲ့ လုပ်နိုင်မယ် ပြီးတော့ လူထုအတွက် ဆေးခန်းအသေးလေးတွေပါ စီစဉ်ပေးနိုင်မယ်။ အခုနှစ်ကုန်မှာ လူဦးရေရဲ့ ၇၀ ရာနှုန်းခန့်အထိ ပြီးစီးနိုင်မယ့် ပန်းတိုင်ထား ထားပါတယ် အတူတူလုပ်ဆောင်ပြီး ပြီးမြောက်နိုင်မယ်လို့လည်း ယုံပါတယ်” ဟု ကယ်လ်ဟွန်းခရိုင် ကျန်းမာရေးဝန်ထမ်း Eric Pessell (အဲရစ်စ် ပတ်ဆယ်လ်) မှာ ပြောကြားပါသည်။

ကမ္ဘာ့ကပ်ရောဂါစတင်ကတည်းက ကယ်လ်ဟွန်းခရိုင် ပြည်သူ့ကျန်းမာရေးဌာန၊ ပူးတွဲစီမံရေးစင်တာတို့သည် မြို့နယ်ရှိ ဆေးရုံများနှင့် ပူးပေါင်း၍ များစွာသော ပဏာမခြေလှမ်းများလုပ်ကိုင်နေပါသည်။ ပါဝင်သည်များမှာ ဆေးရုံတွင်ဆေးကုသမှုခံယူသူများ အလွန်များနေချိန်တွင် ပြည်သူများအား ရုံးပိတ်ရက်များအတွင်း အန္တရာယ်ကင်းစွာ နေထိုင်ရေး၊ ရပ်ရွာဒေသအတွင်းတွင် ကာကွယ်ဆေးထိုးခြင်းနှင့်ပတ်သတ်သော ပြည်သူလူထု ပန်ကြားချက်များ ထုတ်ပြန်ရေးတို့ပါဝင်ပါသည်။ ([calhouncountymi.gov/covid](http://calhouncountymi.gov/covid))

ကိုဗစ်-၁၉ ကာကွယ်ဆေး ကျိုးကြောင်းဆီလျော်စွာဖြန့်ချိနိုင်ရေးသည် ကယ်လီဖိုးနီးယားပြည်နယ်အတွင်း ကာကွယ်ဆေးထိုးခြင်း ပူးတွဲဗျူဟာ၏ လက်ရှိရည်မှန်းချက်ဖြစ်သည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ပိုမို ရရှိလာသည်နှင့်အမျှ ထို အဖွဲ့အစည်းများသည် မြို့နယ်ပြည်သူလူထုထံ ကာကွယ်ဆေးများ ရောက်ရှိရေးအတွက် နည်းလမ်းများစွာစီစဉ်ပေးနိုင်ရန် အပတ်စဉ် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

- ကယ်လီဖိုးနီးယားပြည်သူ့ကျန်းမာရေးဌာနသည် ခရိုင်အတွင်းရှိ အသက် ၁၆နှစ်အထက် ပြည်သူများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရက်ချိန်းမလို ချက်ချင်းထိုးပေးနိုင်ပြီဖြစ်ပါသည်။ အသက် ၁၆ သို့မဟုတ် ၁၇ နှစ်အရွယ်ရှိသူများသည် ကာကွယ်ဆေးထိုးလိုပါက မိဘသို့မဟုတ် အုပ်ထိန်းသူတစ်ဦးခေါ်လာရပါမည်။ ရက်ချိန်းမလိုအပ်သော ဆေးခန်းများနှင့် အင်တာနက်မှ ကြိုတင်စာရင်းသွင်းခြင်းများ အကြောင်း သိလိုပါက [calhouncountymi.gov/covidvaccine](http://calhouncountymi.gov/covidvaccine) တွင်ဝင်ရောက်လေ့လာပါ။
- Bronson Healthcare ဘရော့ခ်ဆင် ကျန်းမာရေးစောင့်ရှောက်မှုမှ စာရင်းဇယားရေးဆွဲသည့်စနစ်ကို ကျင့်သုံးနေပါသည်။ မိမိလိုချင်သည့် ရက်ချိန်းအတွက် နေ့ရက်၊ အချိန်နှင့် နေရာတို့ကို အင်တာနက်မှ စာရင်းသွင်းခြင်း သို့မဟုတ် Bronson MyChart ဖုန်းသုံး ဆော့ဖ်ဝဲလ်မှတစ်ဆင့် စာရင်းသွင်းနိုင်ပါသည်။ ရပ်ရွာလိုအပ်ချက်ကိုဖြည့်ဆည်းကာ ဆေးခန်းအသစ်များ ထပ်မံထည့်သွင်းသွားမည်။ အင်တာနက်မှတစ်ဆင့် စာရင်းမသွင်းနိုင်ပါက Bronson's COVID-19 Vaccine Call Center ဘရော့ခ်ဆင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဖုန်းခေါ်စင်တာ နံပါတ် ၂၆၉-၂၂၀-၃၉၇၀ သို့ခေါ်ဆိုနိုင်ပါသည်။ အသေးစိတ်ကို [bronsonhealth.com/covid19vaccine](http://bronsonhealth.com/covid19vaccine) ဝင်ရောက်လေ့လာပါ။
- Oaklawn Hospital အုပ်ချုပ်ရေးဆေးရုံသည် လက်ရှိတွင် Moderna မော်ဒန်နာအမျိုးအစား ကာကွယ်ဆေးကို ထိုးပေးနေပါသည်။ ကာကွယ်ဆေးထိုးရန် ရက်ချိန်းများကို အသက် ၁၈နှစ်နှင့်အထက် မည်သူမဆို ရက်ချိန်းရယူနိုင်ပါသည်။ အုပ်ချုပ်ရေး ကိုဗစ်-၁၉ အရေးပေါ်လှိုင်း ၂၆၉-၇၈၉-၇၆၁၄ နံပါတ်သို့ခေါ်ဆိုပြီး ကာကွယ်ဆေးထိုးရန် ရက်ချိန်းရယူခြင်း သို့မဟုတ် အင်တာနက်မှတစ်ဆင့် [oaklawnhospital.org/schedule-your-covid-19-vaccination](http://oaklawnhospital.org/schedule-your-covid-19-vaccination) စာရင်းသွင်းခြင်းများလည်း ပြုလုပ်နိုင်ပါသည်။
- Grace Health ဂရေ့စ်ကျန်းမာရေးဌာနသည် လူနာများ၊ ဝန်ထမ်းများနှင့် ရပ်ရွာလူထု ကိုဗစ်-၁၉ရန်မှ လုံခြုံမှုရှိစေရန် အစွမ်းကုန် ကြိုးပမ်းလျက်ရှိပါသည်။ အသက် ၁၈နှစ်နှင့်အထက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် စိတ်ဝင်စားပါက ဂရေ့စ်ကျန်းမာရေးသို့ ၄၈၄-၂၁၂-၅၉၃၆ မှခေါ်ယူကာ ရက်ချိန်းရယူနိုင်ပါသည်။
- မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ရက်ချိန်းရယူနိုင်မည့် အခွင့်အလမ်းများရှိပါသည်။ လက်ခံဆေးထိုးပေးနိုင်မည့် စာရင်းကို [www.vaccinefinder.org](http://www.vaccinefinder.org) တွင်ဝင်ရောက်လေ့လာပါ။

မေလအထိ ကယ်လီဖိုးနီးယားပြည်သူ့ ၁၀,၈၅,၅၃၅ ယောက်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ ပြီးမြောက်စွာထိုးပေးပြီးဖြစ်ကာ ပူးတွဲကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သော ဆေးရုံများ၊ အရည်အချင်းပြည့်မီသော ဗဟိုအစိုးရဆိုင်ရာ ကျန်းမာရေး စင်တာများ၊ ဆေးဆိုင်များနှင့်

ရပ်ရွာ ပြည်သူ့ကျန်းမာရေးဌာနများတွင် လုပ်ဆောင်ပေးနေပြီဖြစ်သည်။ ရှင်းလင်းတင်ပြရလျှင် အသက် ၁၆နှစ် အထက်လူဦးရေ၏ ၄၄% သည် ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်ထိုးပြီးဖြစ်ပြီး ၃၆%မှာ ကာကွယ်ဆေးပြီးမြောက်စွာထိုးပြီးပြီ ဖြစ်ပါသည်။ ကယ်လ်ဟွန်းခရိုင်အနေနှင့် ကိုဗစ်-၁၉ ကူးစက်မှုများနှုန်းများ ကျဆင်းလာပြီဖြစ်သော်လည်း ကျန်းမာရေးဌာနဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေး ပြဌာန်းချက်များကို ရပ်ရွာလူထုမှ ဆက်လက်လိုက်နာကျရန် အထူးအလေးထား တိုက်တွန်းပါသည်။ မျက်နှာဖုံး အကာအကွယ်ဝတ်ဆင်ခြင်း၊ လူအချင်းချင်း ထိတွေ့မှုနည်းပါးအောင်ကျင့်သုံးခြင်း၊ လူစုဝေးမှရှောင်ရှားခြင်းနှင့် ကြိမ်ဖန်များစွာ လက်ဆေးခြင်းတို့ဖြစ်သည်။

---

ထပ်မံသိရှိလိုပါက အောက်ပါ ပြည်သူ့လူထုသတင်းအချက်အလက်ဆိုင်ရာ ဝန်ထမ်းများကိုဆက်သွယ်ပါ  
Lucy Blair, Calhoun County Communications Manager  
လူစီ ဘလဲရ်၊ ကယ်လ်ဟွန်းခရိုင် ဆက်သွယ်ရေး မန်နေဂျာ  
၂၆၉-၇၈၁-၀၉၂၆ [lblair@calhouncountymi.gov](mailto:lblair@calhouncountymi.gov)

Victor Jovanovich, Public Health Department Communications Specialist  
ဗစ်စ်တာ ဂျိုဗန်နိုဗစ်ချ်၊ ပြည်သူ့ကျန်းမာရေးဌာန ဆက်သွယ်ရေး ကျွမ်းကျင်အရာရှိ  
၂၆၉-၉၆၉-၆၄၆၉ [vjovanovich@calhouncountymi.gov](mailto:vjovanovich@calhouncountymi.gov)

Jessica Vanderkolk, City of Battle Creek Communications Manager  
ဂျက်ဆီကာ ဗန်ဒါကော့ခ်၊ ဘက်တယ်ခရိမြို့နယ် ဆက်သွယ်ရေး မန်နေဂျာ  
၂၆၉-၉၆၆-၃၃၇၈ [jlvanderkolk@battlecreekmi.gov](mailto:jlvanderkolk@battlecreekmi.gov)